

## ဓမ္မခန္ဓာ (၇၄) နှုတ်ဆိတ်နေသူ (အလ်-မုဒတ်သာရ်)

ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၄)၊ သုတ်ဒေသနာ (၅၆)ပါး၊

ဦးဌေးလွင်ဦး ပြန်ဆိုသည်။

### بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ

ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-<sup>၁၁၁</sup>

၁။	အို နှုတ်ဆိတ်နေသူ- <sup>၁၀၉</sup> ?	يَا أَيُّهَا الْمَدْتِرُ ❁
၂။	မားမားရပ်လော့၊ ထို့နောက် သတိပေးလော့။	قُمْ فَأَنْذِرُ ❁
၃။	ကံကြမ္မာရှင်သည် ကြီးကျယ်ကြောင်းရင့်ကျူးလော့။	وَرَبِّكَ فَكَبِّرُ ❁
၄။	သင်၏ ခြံ့ထည်အား သန့်စင်စေလော့။ <sup>၁၀၉</sup>	وَتِيَابَكَ فَطَهِّرُ ❁
၅။	ဆိုးကျိုးများကို ခွဲခွာလော့။	وَالرُّجْزَ فَاهْجُرُ ❁
၆။	အများစုကြောင့် မျက်နှာသာမပေးနှင့်။	وَلَا تَمُنَّنِ تَسْتَكْتِرُ ❁
၇။		وَلِرَبِّكَ فَاصْبِرُ ❁

(၁၀၉) ၇၃:၁ မှ **يَا أَيُّهَا الْمَدْتِرُ** ယာ- အိုင်းယံယိုဟာလ် မူဇန်မေးလ် အို- ကိုယ်ရုံခြံနေသူ၊ ဆိုသည်နှင့် ဤသုတ်တော်မှ **يَا أَيُّهَا الْمَدْتِرُ** ယာ- အိုင်းယံယို ဟာလ် မူဇုတ်သာရ် အို စောင်ခြံထားသူ။ နှုတ်ဆိတ်နေသူ- ဆိုသည်မှာ ကိုယ်တော်မူဟမ္မဒ်ကို အကြောင်းပြု၍ ပြောဆိုခြင်း ဖြစ်ပေသည်။ ထိုစကားလုံးများ၏ ဆိုလိုချက်မှာ- ကိုယ်တော်မူဟမ္မဒ်သည် သစ္စာတရားကို သိပြီး ဖြစ်သော်လည်း- မိုက်လုံးအားကြီးသော မိရိုးဖလာ လောက၌ ထုတ်ဖော်ပြောဆိုခြင်း မပြုသေးဘဲ၊ နှုတ်ဆိတ်ငြိမ်သက်နေခြင်း ပစ္စေကဗုဒ္ဓ အဆင့်ကို ဆိုလိုပေသည်။ သို့ပြီးနောက် လောကအလုံးအတွက် မားမားမတ်မတ်တည်ကာ သစ္စာတရားအား ကြေငြာရသော ဗုဒ္ဓအဆင့်သို့ ဆိုက်ရောက်ခဲ့ကြောင်း ဤသုတ်တော်များက ဆိုလိုပေသည်။ ကိုယ်တော်သည် လူသားအားလုံးအတွက် စံနမူနာ ဖြစ်သည်နှင့်အညီ ကိုယ်တော့အား နမူနာယူ၍- မိရိုးဖလာ အမှောင်ထုအား တော်လှန်မည့်သူ အားလုံးအတွက် ဤသုတ်တော်များသည် စံနမူပင် ဖြစ်တော့သည်။

(၁၀၉) ဤသုတ်တော်မှ ခြံ့လွှာ ဆိုသည်မှာ မိရိုးဖလာ ထုံးတမ်းစဉ်လာကြီးကို ခေါ်ဆိုပေသည်။ သဗ္ဗညုဉာဏ်ရ ကိုယ်တော်များအား ဝတ်ရုံအား သန့်စင်စေခြင်း၊ ညစ်ညမ်းမှုအား ဖယ်ခွာစေခြင်း ဆိုသည်မှာ ဝတ်ကြောင်စွန့် သင်္ကန်းဝတ်ခိုင်းခြင်း မဟုတ်ချေ။ မိရိုးဖလာ အမှောင်ထု အစွဲအား ဆေးကြောသန့်စင်စေခြင်းသာ ဖြစ်ပေသည်။ ထိုခေတ်ထိုအခါမှ- ကိုယ်တော်၏ မိရိုးဖလာကြီးသည် ဘုရားနှင့် တစ်ဂိုဏ်းတည်းထားလျက် လူသားအချင်းချင်းကိုဖြစ်စေ၊ ရုပ်ပွားများကို ဖြစ်စေ ကိုးကွယ်ပသ နေမှုများ၊ ဥပဒေ မရှိ ကြီးနိုင်ငယ်ညှင်း လူမျိုးကြီးစရိုက်၊ လူမျိုးရေးခွဲခြားခြင်း စရိုက်များ၊ မိမိ ဥစ္စာပစ္စည်းအတွက် မျက်နှာလိုက်ခြင်းများ၊ လာဘ်ထိုးခြင်းများ- စသည်ဖြင့် မကောင်းမှု မှန်သမျှ ရောပြုန်းနေခဲ့ပေသည်။ ထိုသို့သော အမှောင်ထုကြီး ကြား၌- မားမားရပ်လျက်- ကျွန်ုပ်တို့၏ စံပြ ကိုယ်တော်မူဟမ္မဒ်သည် သစ္စာတရား အလင်းရောင်ကြီးအား ထွန်းပြခဲ့ရပေသည်။

	သင့်ကံကြမ္မာရှင်အတွက် သည်းခံလော့။	
၈။ ၁၈:၉၉	တံပိုးခရာအား မှုတ်သောအခါ- ☆	فَادَا نُقِرَ فِي النَّاقُورِ ﴿٩٩﴾
၉။	ယင်းသည် ပြဿဒါး နေ့- နေ့ကာလပင်၊	فَذَلِكَ يَوْمٌ مِّنْ يَّوْمٍ عَسِيرٍ ﴿١٠٠﴾
၁၀။	ဖုံးကွယ်သူများ အပေါ်၌ လွယ်ကူမှု မရှိချေ။	عَلَى الْكَافِرِينَ غَيْرُ يَسِيرٍ ﴿١٠١﴾
၁၁။	ငါ ဖြစ်တည်စေသော သူအား၊ ငါတစ်ပါးတည်းဖြင့် ချန်ထားခဲ့လော့။	ذُرِّي وَمَنْ خَلَقْتُ وَحِيدًا ﴿١٠٢﴾
၁၂။	ငါသည် သူ့အတွက် ဥစ္စာ တိုးပွားနေစေရန် စီစဉ်ပေး၏။	وَجَعَلْتُ لَهُ مَالًا مَّмْدُودًا ﴿١٠٣﴾
၁၃။	သားသမီးများကိုလည်း မျက်မှောက်သက်သေရှိစေ၏။	وَبَنِينَ شُهُودًا ﴿١٠٤﴾
၁၄။ သဿ	သူ့အတွက် ညိမ့်ညောင်းစွာဖြင့် ညိမ့်ညောင်းသာယာစေ၏။	وَمَهَّدْتُ لَهُ تَمْهِيدًا ﴿١٠٥﴾
၁၅။	တဖန် သူသည် တိုးပွားခြင်း၌ မျှော်လင့်နေ၏။	ثُمَّ يَطْمَعُ أَنْ أَزِيدَ ﴿١٠٦﴾
၁၆။	အမှန်မှာ- ဧကန်ပင် သူသည် ငါ၏ သုတ်ဒေသနာများအတွက် ခေါင်းမာလေ့ရှိ၏။	كَلَّا إِنَّهُ كَانَ لِآيَاتِنَا عَنِيدًا ﴿١٠٧﴾
၁၇။	ငါသည် သူ့အား သွေးတက် ဖိစီးစေလတ္တံ့။	سَأَرْهُقُهُ صَغُودًا ﴿١٠٨﴾
၁၈။ ဥပဒေ ပြု၏။	ဧကန်ပင် သူသည် စဉ်းစား၏။ ထို့နောက် စည်းချိန်ချ၏။	إِنَّهُ فَكَّرَ وَقَدَّرَ ﴿١٠٩﴾
၁၉။ ဥပဒေ	သို့သော် သူ၏ စည်းချိန်က သူ့အား မည်သို့ သုတ်သင်မည်ကို၊	فَقُتِلَ كَيْفَ قَدَّرَ ﴿١١٠﴾
၂၀။	တဖန် သူ၏ စည်းချိန်က သူ့အား မည်သို့ သုတ်သင်မည်ကို၊	ثُمَّ قُتِلَ كَيْفَ قَدَّرَ ﴿١١١﴾
၂၁။	တဖန် သူသည် ကြည့်ရှုရလတ္တံ့။	ثُمَّ نَظَرَ ﴿١١٢﴾

၂၂။	<p style="text-align: right;">ثُمَّ عَبَسَ وَبَسَرَ ﴿٢٢﴾</p> <p>တဖန် မျက်နှာသုန်မှုန်၊ ရှုံ့မဲ့၏။</p>
၂၃။	<p style="text-align: right;">ثُمَّ أَدْبَرَ وَاسْتَكْبَرَ ﴿٢٣﴾</p> <p>တဖန် နောက်ခံဖြင့် မာန်တက်နေ၏။</p>
၂၄။	<p style="text-align: right;">فَقَالَ إِنَّ هَذَا إِلا سِحْرٌ يُؤْتَى ﴿٢٤﴾</p> <p>ကိုရ်အာန် ထို့နောက် သူပြောသည်မှာ- “ဤသည် ရှေးရိုးရာ မှော်အတတ်ပင်-</p>
၂၅။	<p style="text-align: right;">إِنَّ هَذَا إِلا قَوْلُ الْبَشَرِ ﴿٢٥﴾</p> <p>ဤသည် လူပုဂ္ဂိုလ်၏ ပြောစကားပင်” ဟု ဖြစ်၏။</p>
၂၆။	<p style="text-align: right;">سَأْضِلِّيهِ سَقَرَ ﴿٢٦﴾</p> <p>သူ့အား အသူရာဘုံ၌ လောင်ကျွမ်းစေလတ္တံ့။</p>
၂၇။	<p style="text-align: right;">وَمَا أَدْرَاكَ مَا سَقَرٌ ﴿٢٧﴾</p> <p>အသူရာဘုံဟူသည်- သင် မည်သို့ မှန်းဆနိုင်မည်နည်း။</p>
၂၈။	<p style="text-align: right;">لَا تُنْبِئِي وَلَا تَذُرُ ﴿٢٨﴾</p> <p>လက်ကျန်မထား၊ ချန်မထား-</p>
၂၉။	<p style="text-align: right;">لَوْ اِحْتَسَبَ إِلا لِلْبَشَرِ ﴿٢٩﴾</p> <p>လူပုဂ္ဂိုလ်အား ပြားချပ်သွားစေ၏။</p>
၃၀။	<p style="text-align: right;">عَلَيْهَا تِسْعَةَ عَشَرَ ﴿٣٠﴾</p> <p>ထိုအပေါ်၌ ဆယ့်ကိုး ရှိ၏။<sup>၁၀၉၉</sup></p>
၃၁။	<p style="text-align: center;">وَمَا جَعَلْنَا أَصْحَابَ النَّارِ إِلا مَلَائِكَةً وَمَا جَعَلْنَا عِدَّتَهُمْ إِلا فِتْنَةً لِّلَّذِينَ كَفَرُوا لِيَسْتَيْقِنَ الَّذِينَ أُوتُوا الْكِتَابَ وَيَزْدَادَ الَّذِينَ آمَنُوا إِيمَانًا وَلَا يَرْتَابَ الَّذِينَ أُوتُوا الْكِتَابَ وَالْمُؤْمِنُونَ وَلِيَقُولَ الَّذِينَ فِي قُلُوبِهِم مَّرَضٌ وَالْكَافِرُونَ مَاذَا أَرَادَ اللَّهُ بِهَذَا مَثَلًا كَذَلِكَ يُضِلُّ اللَّهُ مَن يَشَاءُ وَيَهْدِي مَن يَشَاءُ وَمَا يَعْلَمُ جُنُودَ رَبِّكَ إِلا هُوَ وَمَا هِيَ إِلا ذِكْرَى لِّلْبَشَرِ ﴿٣١﴾</p>

(၁၀၉၉) ကျမ်းမြတ်ကိုရ်အာန်၏ အချို့သော ပြောကြားချက်များသည် ခေတ်နှင့်လိုက်၍ နားလည်ရသည်တို့ ရှိ၏။ ဥပမာအားဖြင့် ၈၄:၁၉ မှ “သင်တို့သည် တစ်ပြိုင်တည်း တစ်ပြိုင်သို့ စီးနင်းတက်သွားရလတ္တံ့” ဆိုသော ဝါကျမျိုးကို- လေယာဉ်များ မပေါ်မီက သတ္တဝါတို့ကို စီး၍ တောင်ပေါ်ခရီးသို့ တက်သွားသည်၊ ပြောင်းရွှေ့သွားသည်ဟုသာ နားလည်နိုင်ပေသည်။ သို့သော် လေယာဉ်များ ပေါ်လာသောအခါ- လေယာဉ်ဖြင့် စီးနင်းလျက် အဆင့်မြင့်သော နေရာများသို့ ပြောင်းရွှေ့သွားသည်ဟု နားလည်လာပေသည်။ ထိုထက်ပို၍ နောက်ပိုင်းတွင် အစီးအနင်းများ စီး၍ တစ်ပြိုင်တည်း တစ်ပြိုင်သို့ ပြောင်းရွှေ့သွားရလတ္တံ့- ဟု နားလည်လာပေသည်။ အလားတူပင် ဤသုတ်တော်မှ- “ထိုအပေါ်၌ ဆယ့်ကိုး ရှိ၏” ဆိုသော အဆိုအား အသူရာဘုံဟု ဆိုသည့် နိဂုံးကျလှသည့် ဘဝဆိုး၏ အထက်တွင် ဘုံအဆင့် ၁၉ ဆင့်ရှိသည်ဟု လည်းကောင်း၊ မကောင်းသူတို့အား ငရဲ၌ အဆင့် ဆယ့်ကိုးဆင့်ဖြင့် ထားမည်ဟုလည်းကောင်း၊ အမျိုးမျိုးနားလည်လာကြပေသည်။ သို့သော် ဤ ၁၉ ဂဏန်းအား အလွယ်တစ်ကူ အားဖြင့် နားလည်နိုင်သည်မှာ- ဆက်လက်ပါ သုတ်တော်မှ “ဖုံးကွယ်သော သူတို့အား အမှတ်စဉ် မှတ်ရန်” ဟူသော ဝါကျပင် ဖြစ်ပေသည်။ ဖုံးကွယ်သူတို့၏ အဆင့်အတန်း အမျိုးမျိုး၊ မကောင်းမှုပြုသူတို့၏ အဆင့်အတန်း အမျိုးမျိုးရှိခြင်း၊ စသည်ဖြင့် မည်သည့် ကောင်းမှုမကောင်းမှုမျှ တစ်ပြေး ညီသတ်မှတ်၍ မခြင်းကို ဆိုကြောင်း ရိုးရှင်းစွာ နားလည်နိုင်ပေသည်။

	ငါသည် နိမိတ်ဆောင်တို့မှအပ အပူမီး၏ ပေါင်းဖော်များအဖြစ် စီစဉ်ထားသည် မဟုတ်။ ငါသည် သူတို့အား စီစဉ်ထားသည်မှာ- ဖုံးကွယ်သော သူတို့အား စမ်းသပ်မှု တိတိကျကျဖြစ်စေရန်၊ ကျမ်းပေးအပ်ခံရသော သူတို့အား စည်းစောင့်လာစေရန်၊ ယုံကြည်သော သူတို့သည် ယုံကြည်ခြင်း၌ တိုးပွားလာစေရန်၊ ကျမ်းပေးခြင်းခံရသော သူတို့နှင့် ယုံကြည်သူတို့အား သံသယ မဖြစ်စေရန်၊ နှလုံးသား၌ ရောဂါရှိသော သူတို့နှင့် ဖုံးကွယ်သူတို့က “ပရမတ်ဘုရားရှင်သည် ဤဥပမာအားဖြင့် မည်သည်ကို ဖြစ်စေလိုသနည်း”ဟု ပြောရစေရန်- တို့ကြောင့် ဖြစ်၏။ ယင်းသို့ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီ သူအလျောက် လမ်းလွှဲစေသူ ဖြစ်စေ၍၊ စံချိန်ပြည့်သူအလျောက် လမ်းညွှန်ရစေသူ ဖြစ်စေ၏။ အရှင်မှအပ ကံကြမ္မာရှင်၏ စစ်သည်တော်များကို သိနိုင်သူ မရှိချေ။ ဤသည် လူပုဂ္ဂိုလ်များအတွက် သတိပေးတရားတော်သာ ဖြစ်ချေ၏။ <sup>၁၀၀၀</sup>
၃၂။	كَأَلَّا وَالْقَمَرَ ﴿﴾ အမှန်မှာ- လအားဖြင့်-
၃၃။	وَاللَّيْلِ إِذَا أَدْبَرَ ﴿﴾ ည နှင့် နောက်အံ့အစိတ်အပိုင်းအားဖြင့်-
၃၄။	وَالصُّبْحِ إِذَا أَصْفَرَ ﴿﴾ ခရီးဦးကြိုပြုသော နံနက်အစအားဖြင့်-
၃၅။	إِنَّهَا لِأَخَذَى الْكَبِيرِ ﴿﴾ ကေနပ် ယင်းသည် အကြီးကျယ်ဆုံးများမှ တစ်ခု ဖြစ်၏။
၃၆။	نَذِيرًا لِلْبَشَرِ ﴿﴾ လူပုဂ္ဂိုလ်တို့အား သတိပေးရန်မှာ-
၃၇။ ★ ၇၄၅၃	لَمِنْ شَاءَ مِنْكُمْ أَنْ يَتَّقَدَّمَ أَوْ يَتَأَخَّرَ ﴿﴾ သင်တို့၏ စုံရပ်ခံခဲ့မှု၊ သို့မဟုတ် အနာဂတ်အား စံချိန်ပြည့်မှီလိုသူ အတွက် ဖြစ်၏။ <sup>*</sup>
၃၈။	كُلُّ نَفْسٍ بِمَا كَسَبَتْ رَهِيْنَةٌ ﴿﴾ ဥဉ်စရိုက်တိုင်းသည် ကျင့်ဆောင်ရာအတွက် သူ၏ အာမခံပစ္စည်း ဖြစ်၏။
၃၉။	إِلَّا أَصْحَابَ الْيَمِينِ ﴿﴾ သို့သော် လက်ယာရံ ပေါင်းဖော်တို့မှာ ကင်း၍-
၄၀။	فِي جَنَّاتٍ يَتَسَاءَلُونَ ﴿﴾

(၁၀၀၀) ဤသုတ်တော်အား ဆရာတော်ကြီးများက ငရဲမှုူးများအဖြစ် မလာအီကာဟ် ကောင်းကင်တမန်တော်များကို ခန့်အပ်ထားမည်ဟု ဖွင့်ဆိုကြပေသည်။ အစဉ်အလာ ခေတ်ကာလ အလိုက် ဖွင့်ဆိုခဲ့သော ဆရာတော်ကြီးများအား အပြစ်ဆိုဘွယ် မရှိချေ။ သို့သော် မလာအီကာဟ်ဟူသည် နတ်ဒေဝတာဟု အဓိပ္ပါယ်ကိုပေးသော ကောင်းကင်တမန်တော် မဟုတ်ဟု ကျွန်ုပ်နားလည်ထားသည်နှင့်အညီ- ဤဘာသာပြန်၌ လူသားပညာရှင်တို့အား အပြစ်ကောင်များကို ပြစ်ဒဏ်ပေးရာ၌ ဥပဒေပြုရန် ခန့်အပ်ထားသည်ဟု နားလည်စေလိုပေသည်။ အဘယ်ကြောင့်ဆိုသော် ဤသုတ်တော်များ၌ သေလွန်ပြီးသော်မှ၊ နောင်ဘဝတွင်မှ ဟူသော စကားလုံး မပါဝင်ချေ။ ထို့အပြင် ဤသုတ်တော်၌ ဖုံးကွယ်သူများ၊ ရေးကျမ်းဝါဒီများ၊ ယုံကြည်သူများ၊ နှလုံးသား၌ ရောဂါရှိသူများကို အဆင့်ဆင့် ခွဲခြားသတ်မှတ်မည်ဟု ဆိုသောကြောင့် သစ္စာတရား ထွန်းကားဖွံ့ဖြိုးသော မျိုးဆက်သစ်များ ကြီးစိုးလာသော ခေတ်တွင် ဥပဒေပြုရာ၌ လူသားတို့အား ငွေကြေးဥစ္စာအလိုက် လူတန်းစားခွဲခြားခြင်း မရှိစေဘဲ၊ ကိုယ်ကျင့်တရားအလိုက်၊ အသိပညာအလိုက်၊ လူအဆင့်အတန်းကို ခွဲခြားသတ်မှတ်မည်ဟု ဆိုလိုပေသည်။ ထိုသို့ ခွဲခြားသတ်မှတ်ရန် ဥပဒေပြုရာတွင် ရိုးသားဖြူစင် သမာသမတ်ကျသော ပညာရှင်များက ဥပဒေပြုပိုင်ခွင့်ကို ရရှိစေမည်ဟု ဆိုလိုခြင်းဖြစ်ပေသည်။

	ဥယျာဉ်များ၌ သတင်းမေးမြန်းကြမည်မှာ-
၄၁။	<p style="text-align: right;">عَنِ الْمُجْرِمِينَ ﴿٤١﴾</p> <p>ရာဇဝတ်ကောင်တို့ အကြောင်း-</p>
၄၂။	<p style="text-align: right;">مَا سَلَكَكُمْ فِي سَقَرٍ ﴿٤٢﴾</p> <p>သင်တို့အား အသူရာသို့ မည်သည်က ထည့်ထားခဲ့သနည်းဟု ဖြစ်၏။</p>
၄၃။ ☆၂၃	<p style="text-align: right;">قَالُوا لَمْ نَكُ مِنَ الْمُصَلِّينَ ﴿٤٣﴾</p> <p>သူတို့က ပြောကြမည်မှာ “ကျွန်ုပ်တို့သည် မေတ္တာဓိဋ္ဌာန်ပြုသူများ ☆ မဟုတ်ခဲ့ပါ။-</p>
၄၄။	<p style="text-align: right;">وَلَمْ نَكُ نَطْعُمُ الْمَسْكِينِ ﴿٤٤﴾</p> <p>ကျွန်ုပ်တို့သည် နှမ်းပါးသူတို့အား ကျွေးမွေးသူများ မဟုတ်ခဲ့ပါ။</p>
၄၅။	<p style="text-align: right;">وَكُنَّا نَحُوضُ مَعَ الْخَائِضِينَ ﴿٤٥﴾</p> <p>အလေအလွင့်ပြောသူများနှင့် အလေအလွင့်ပြောလေ့ရှိခဲ့ပါ၏။</p>
၄၆။ ☆၁၁၄	<p style="text-align: right;">وَكُنَّا نُكَذِّبُ بِيَوْمِ الدِّينِ ﴿٤٦﴾</p> <p>စီရင်မိန့်ချမည့် နေ့ကာလအား ☆ ငြင်းဆန်လေ့ရှိခဲ့မိသည်မှာ-</p>
၄၇။	<p style="text-align: right;">حَتَّىٰ أَتَانَا الْيَقِينُ ﴿٤٧﴾</p> <p>ယခု ၎င်းသည် ကျွန်ုပ်တို့ထံ ဒိဋ္ဌ ရောက်လာသည့်တိုင် ဖြစ်ပါ၏။”ဟု ဖြစ်၏။</p>
၄၈။	<p style="text-align: right;">فَمَا تَنْفَعُهُمْ شَفَاعَةُ الشَّافِعِينَ ﴿٤٨﴾</p> <p>သို့ဖြစ်၍ အမျှပေးဝေသူတို့၏ အမျှပေးဝေခြင်းသည် သူတို့အတွက် အကျိုးမထူးတော့ချေ။</p>
၄၉။	<p style="text-align: right;">فَمَا لَهُمْ عَنِ التَّذْكَرَةِ مُعْرِضِينَ ﴿٤٩﴾</p> <p>သို့ပါလျက် သတိပေးတရားတော်အား အဘယ်ကြောင့် ဘောင်ကန့်ထားသူများ ဖြစ်ကြသနည်း။</p>
၅၀။	<p style="text-align: right;">كَأَنَّهُمْ حُمُرٌ مُّسْتَنْفِرَةٌ ﴿٥٠﴾</p> <p>သူတို့သည် စစ်လန့်ပြေးသော မြည်းများကဲ့သို့-</p>
၅၁။	<p style="text-align: right;">فَرَّتْ مِنْ قَسْوَرَةٍ ﴿٥١﴾</p> <p>သူတို့သည် ခြင်္သေ့ထံမှ ထွက်ပြေးရခြင်း ဖြစ်၏။</p>
၅၂။	<p style="text-align: right;">بَلْ يَرِيدُ كُلُّ امْرِئٍ مِّنْهُمْ أَنْ يُؤْتَىٰ صُحُفًا مُّنَشَّرَةً ﴿٥٢﴾</p> <p>အမှန်မှာ- သူတို့မှ တစ်ဦးချင်းစီ- အခန်းကဏ္ဍလိုက် နိုးကြားနေသော ပရပိုက်များ ချိုးမြှင့်ခံလိုကြသလော။</p>
၅၃။	<p style="text-align: right;">كَلَّا بَلْ لَا يَخَافُونَ الْآخِرَةَ ﴿٥٣﴾</p> <p>အမှန်ပင်- သူတို့သည် နောက်ဘဝအတွက် ကြောက်လန့်မှု မရှိချေ။</p>
၅၄။ ကုရ် အာန်	<p style="text-align: right;">كَلَّا إِنَّهُ تَذَكَّرٌ ﴿٥٤﴾</p> <p>အမှန်ပင်- ဤသည် သတိပေးတရားတော် ဖြစ်၏။</p>

၅၅။	<p style="text-align: right;">فَمَنْ شَاءَ ذَكَرْهُ ﴿</p> <p>စံချိန်ပြည့်မှီလိုသူအား- ၎င်းကို သတိရစေလော့။<sup>၁၀၀၀</sup></p>
၅၆။	<p style="text-align: right;">وَمَا يَذْكُرُونَ إِلَّا أَنْ يَشَاءَ اللَّهُ هُوَ أَهْلُ التَّقْوَى وَأَهْلُ الْمَغْفِرَةِ ﴿</p> <p>သို့သော် ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်သူမှအပ- သူတို့သည် သတိရတတ်မည် မဟုတ်ချေ။ အရှင်သည် စည်းစောင့်ခြင်း အရင်းခံ၊ လွတ်ငြိမ်းစေခြင်း အရင်းခံ ဖြစ်တော်မူ၏။</p>

(၁၀၀၀) သုတ်တော် ၃၇ တွင် “ဖွဲ့ပြီးတိုးတက်ရန်၊ သို့မဟုတ် နောက်တွင် ကျန်ရစ်ရန် စံချိန်ပြည့်မှီလိုသူအတွက်၊” ဟု ဆိုထား၍၊ ဤသုတ်တော်၌ “စံချိန်ပြည့်မှီလိုသူအတွက် ကျမ်းတော်ကို သတိရစေလော့” ဟု ဆိုထားပေသည်။ ဆိုလိုသည်မှာ ခေတ်မှီ၍ ရှေ့သို့ အစဉ် တိုးတက်စေလိုသူ အတွက် ကျမ်းမြတ်ကုရ်အာန်အား သတိရစေလော့ဟု ဆိုလိုခြင်းဖြစ်ပေသည်။ ကျမ်းမြတ်ကုရ်အာန်အား စဉ်းစားခြင်းဆင် တွေးတော၍ လေ့လာ ဆည်းပူးခြင်းသည် လူသားအား ခေတ်မှီတိုးတက်စေရန် အစဉ်ဆောင်ပေးလျက် ရှိပေသည်။